

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားငွေချေးလုပ်ငန်းဥပဒေ
(၂၀၁၆ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥပဒေအမှတ် ၁။)
၁၃၇၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက်
(၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်)
[ပြင်ဆင် : 10.04.2017, 10.06.2020]

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို စစ်ကိုင်းတိုင်းဒေသကြီး အသေးစားငွေချေးလုပ်ငန်း ဥပဒေ ဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) **တိုင်းဒေသကြီး** ဆိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီးကိုဆိုသည်။

(ခ) **အစိုးရအဖွဲ့** ဆိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ဆိုသည်။

(ဂ) **ဝန်ကြီးဌာန** ဆိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကို ဆိုသည်။

(ဃ) **ဝန်ကြီး** ဆိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးကို ဆိုသည်။

(င) **ကော်မတီ** ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အသေးစားငွေချေးလုပ်ငန်းကော်မတီကို ဆိုသည်။

(စ) **အသေးစားငွေချေးခြင်း**ဆိုသည်မှာ ဝင်ငွေနည်းပြည်သူများ၏ ဆင်းရဲမှုလျော့နည်းစေရန်နှင့် လူမှုစီးပွားဘဝ တိုးတက်မြှင့်တင်ရေးအတွက် အာမခံပစ္စည်းရယူ၍ဖြစ်စေ၊ ရယူခြင်းမပြုဘဲဖြစ်စေ ဤဥပဒေအရ သတ်မှတ်ထားသော အတိုးနှုန်းဖြင့် အသေးစား ချေးငွေထုတ်ချေးသည့် လုပ်ငန်းကို ဆိုသည်။

(ဆ) **အသေးစားငွေချေးသူ** ဆိုသည်မှာ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိပြီး အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်သူကိုဆိုသည်။

(ဇ) **လိုင်စင်** ဆိုသည်မှာ ဤဥပဒေအရ ထုတ်ပေးသည့် အသေးစားငွေချေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ဆိုသည်။

(ဈ) **ဦးစီးဌာန** ဆိုသည်မှာ တိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကိုဆိုသည်။

(ည) **တိုင်းဒေသကြီးဦးစီးဌာနမှူး** ဆိုသည်မှာ တိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေး ရေးဦးစီးဌာန၏ ဝန်ထမ်းအကြီးအမှူးကို ဆိုသည်။

<ပြင်ဆင် 10.04.2017, 10.06.2020>

အခန်း (၂)

ရည်ရွယ်ချက်

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ဝင်ငွေနည်းပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်၊
- (ခ) ဝင်ငွေနည်း ပြည်သူများအနေဖြင့် ကြီးမားသောအတိုးပေး၍ ငွေချေးယူနေခြင်းမှ လွတ်မြောက်စေရန်၊
- (ဂ) အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရန်၊
- (ဃ) အိမ်တွင်းစီးပွားရေးလုပ်ငန်းများ ဖန်တီးပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်နိုင်စေရန်၊
- (င) အခြေခံလူတန်းစားများအတွက် အမှန်တကယ်လိုအပ်သော ငွေကြေးများကို သက်သာသော အတိုးနှုန်းဖြင့် ရရှိနိုင်စေရန်၊
- (စ) တိုင်းဒေသကြီးအတွင်း အသေးစားငွေချေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်။

<ပြင်ဆင် 10.06.2020>

အခန်း (၃)

ကော်မတီ ဖွဲ့စည်းခြင်း

၄။ အစိုးရအဖွဲ့သည်-

- (က) တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တိုင်းဒေသကြီးဦး စီးဌာနမှူးက အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သင့်လျော်သော အစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သည့် တိုင်းဒေသကြီး အသေးစား ငွေချေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းရမည်။
- (ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသောကော်မတီကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

<ပြင်ဆင် 10.04.2017>

အခန်း (၄)

ကော်မတီ၏ လုပ်ငန်းတာဝန်များ

၅။ ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) အသေးစားငွေချေးလုပ်ငန်းဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက်များကို ချမှတ်ဆောင်ရွက်ခြင်း၊
- (ခ) အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်ခြင်း၊
- (ဂ) အသေးစားငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ စိစစ်ပြီး ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
- (ဃ) အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်လိုသူအား အနည်းဆုံး ထည့်ဝင်ရမည့် မတည်ငွေရင်း သတ်မှတ်ခြင်း၊

- (င) အသေးစားငွေချေးလုပ်ငန်းအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကြေး၊ မတည်ငွေရင်း ပမာဏ အပေါ် ကောက်ခံသည့်လိုင်စင်ကြေးနှင့် နှစ်စဉ်လိုင်စင်ကြေးများကိုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊
- (စ) စည်းကမ်းလိုက်နာမှုမရှိသော အသေးစားငွေချေးလုပ်ငန်း လိုင်စင်ရရှိသူများအား စီမံခန့်ခွဲရေး နည်းလမ်းအရ အရေးယူခြင်း၊
- (ဆ) အသေးစားငွေချေးလုပ်ငန်းဆိုင်ရာ မှတ်ပုံတင်စာရင်းပုံစံ သတ်မှတ်ခြင်း၊
မှတ်ပုံတင်အရာရှိခန့်အပ်ခြင်း နှင့် မှတ်ပုံတင်သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊
- (ဇ) အသေးစားငွေချေးလုပ်ငန်းနှင့်ပတ်သက်၍အခါအားလျော်စွာပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်း။

<ပြင်ဆင် 10.04.2017, 10.06.2020>

အခန်း (၅)

ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

- ၆။ ဦးစီးဌာနသည် အသေးစားငွေချေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်-
- (က) အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခွင့်လျှောက်လွှာများကို စိစစ်၍ သဘောထားမှတ်ချက်နှင့် အတူ ကော်မတီသို့တင်ပြခြင်း၊
- (ခ) အသေးစားငွေချေးသူများ ထိန်းသိမ်းထားရှိရမည့် စာရင်းပုံစံများနှင့် အစီရင်ခံရမည့်ပုံစံများကို သတ်မှတ်ခြင်း၊
- (ဂ) အသေးစားငွေချေးသူများကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်း၊
- (ဃ) အသေးစားငွေချေးသူများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သတ်မှတ်ချက်များနှင့်အညီ ကော်မတီသို့ အစီရင်ခံတင်ပြခြင်း၊
- (င) ကော်မတီက အသေးစားငွေချေးလုပ်ငန်းနှင့် ပတ်သက်၍ အခါအားလျော်စွာပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ခြင်း။

<ပြင်ဆင် 10.04.2017>

အခန်း (၆)

လိုင်စင်လျှောက်ထားခြင်းနှင့် ခွင့်ပြုချက်ထုတ်ပေးခြင်း

- ၇။ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်လိုသူသည် လိုင်စင်ရရှိရန် ဦးစီးဌာနမှတစ်ဆင့် ကော်မတီသို့ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ လျှောက်ထားရမည်။
- ၈။ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လိုင်စင်လျှောက်ထားသူသည် အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ပြည့်စုံရမည်-
- (က) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လျှောက်ထားသည့်မြို့နယ်တွင် လုပ်ငန်းအခြေတကျ လုပ်ကိုင်သူ နိုင်ငံသားဖြစ်ရမည်။

(ခ) ငွေကြေးဆိုင်ရာ ဂုဏ်သတင်းပျက်ယွင်းသူမဖြစ်စေရ။

(ဂ) စိတ်ပေါ့သွပ်သူ မဖြစ်စေရ။

(ဃ) သာသနာ့ဝန်ထမ်းမဖြစ်စေရ။

(င) ကော်မတီမှ သတ်မှတ်ထားသော မတည်ငွေရင်း အမှန်တကယ်လက်ဝယ်ရှိသူ ဖြစ်ရမည်။

<ပြင်ဆင် 10.04.2017>

၉။ ဦးစီးဌာနသည် ကော်မတီက ပေးပို့သော လျှောက်ထားသည့် လိုင်စင်လျှောက်လွှာကို လက်ခံရရှိသည့်

အခါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်၍ လျှောက်လွှာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း

(၁၅) အတွင်း မိမိ၏သဘောထားမှတ်ချက်ဖြင့် ကော်မတီသို့ ပြန်လည်တင်ပြရမည်။

<ပြင်ဆင် 10.04.2017>

၁၀။ ကော်မတီသည် ဦးစီးဌာနမှ တင်ပြလာမှုအပေါ် စိစစ်ပြီး လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀)

အတွင်း လိုင်စင်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

<ပြင်ဆင် 10.04.2017>

၁၁။ ကော်မတီသည် လိုင်စင်ထုတ်ပေးရန်ဆုံးဖြတ်လျှင် လိုင်စင် လျှောက်ထားသူအား လိုင်စင်ကြေးကို

သတ်မှတ်ချက်များနှင့်အညီပေးသွင်းရန် ညွှန်ကြားရမည်။

<ပြင်ဆင် 10.04.2017>

၁၂။ ကော်မတီသည် လိုင်စင်လျှောက်ထားသူက လိုင်စင်ကြေးကို ပေးသွင်းပြီးကြောင်း အထောက်

အထားတင်ပြလာမှသာ အသေးစားငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးရမည်။

၁၃။ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရရှိသူသည် လိုင်စင်တွင် သတ်မှတ်ခွင့်ပြုသော

နယ်မြေအတွင်းသာ လုပ်ကိုင်ရမည်။

၁၄။ အသေးစားငွေချေးသူသည် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ဖျက်သိမ်းလိုပါက ဖျက်သိမ်းလိုသည့်

အကျိုးအကြောင်းဖော်ပြချက်ကို ပြည့်စုံစွာဖော်ပြ၍ ဦးစီးဌာနမှတစ်ဆင့် ကော်မတီသို့ အနည်းဆုံး ရက်ပေါင်း (၃၀) ကြိုတင်လျှောက်ထားရမည်။

၁၅။ ကော်မတီသည် ပုဒ်မ ၁၄ ပါ လုပ်ငန်းဖျက်သိမ်းခွင့်ပြုရန် လျှောက်ထားလွှာအား လက်ခံရရှိသည့်

အခါ လိုင်စင်ရရှိသူ၏ ငွေချေးလုပ်ငန်းနှင့် စပ်လျဉ်းသည့် စာရင်းရှင်းလင်းဆောင်ရွက်ရန် ဦးစီးဌာန အား ညွှန်ကြားရမည်။

၁၆။ ဦးစီးဌာနသည်-

(က) ကော်မတီ၏ စာရင်းရှင်းလင်းဖျက်သိမ်းရန် ညွှန်ကြားချက်ကို လက်ခံရရှိသည့်အခါလိုင်စင်ရရှိသူ၏ ငွေချေးလုပ်ငန်းနှင့် စပ်လျဉ်း၍ပေးရန် ရရန်ရှိသည့်ကိစ္စရပ်များကို စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ခ) စာရင်းရှင်းလင်းဆောင်ရွက်ပြီးစီးသည့်အခါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာကို ကော်မတီသို့ တင်ပြရမည်။

၁၇။ ကော်မတီသည်-

(က) ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအစီရင်ခံစာကို လက်ခံရရှိသည့်အခါ အသေးစားငွေ ချေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်အား ဖျက်သိမ်းရမည်။

(ခ) လိုင်စင်ဖျက်သိမ်းခြင်းခံရသူက ထပ်မံ၍ လိုင်စင်လျှောက်ထားလာလျှင် လိုင်စင်ဖျက်သိမ်းသည့်နေ့မှစ၍ (၂) နှစ်အတွင်းခွင့်မပြုရ။

<ပြင်ဆင် 10.04.2017>

အခန်း (၇)

လိုင်စင်ရရှိသူ၏ တာဝန်များ

၁၈။ အသေးစားငွေချေးလိုင်စင်ရရှိသူသည်-

(က) လိုင်စင်ရရှိသည့်နေ့မှ ခြောက်လအတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရမည်။

(ခ) ငွေထုတ်ချေးရာတွင် ငွေချေးကတိစာချုပ် ချုပ်ဆိုပြီး ငွေထုတ်ချေးရမည်။ ငွေချေးကတိစာချုပ် မိတ္တူမှန်ကို ငွေချေးယူသူအား ပေးအပ်ရမည်။

(ဂ) ချေးငွေ ကျပ်တစ်ရာပေါ်တွင် တစ်လလျှင် အတိုးနှုန်း နှစ်ရာခိုင်နှုန်းထက်ပို၍ရယူခြင်း မပြုရ။

(ဃ) ငွေချေးယူသူတစ်ဦးလျှင် ချေးငွေကျပ်နှစ်ဆယ်သိန်းထက် ပို၍ ငွေထုတ်ချေးခြင်းမပြုရ။

(င) ငွေချေးယူသူအား ငွေထုတ်ချေးရာတွင် သတ်မှတ်ထားသော ငွေချေးမှတ်တမ်းပုံစံတွင် ပြည့်စုံစွာ ရေးသွင်းထားရမည်။

(စ) ငွေချေးကြောင်းသက်သေခံအထောက်အထားအဖြစ် ငွေချေးမှတ်တမ်းပုံစံ၏ မိတ္တူမှန်ကို ငွေချေးယူသူအား ပေးအပ်ရမည်။

<ပြင်ဆင် 10.04.2017>

အခန်း (၈)

ငွေချေးယူသူ၏တာဝန်များ

၁၉။ ငွေချေးယူသူသည်-

(က) နိုင်ငံသားဖြစ်ကြောင်း အထောက်အထားအဖြစ် အမျိုးသားမှတ်ပုံတင် သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူမှန်ကို လက်ခံနိုင်ရန်အတွက် မူရင်းနှင့်ပူးတွဲ တင်ပြရမည်။

(ခ) ငွေချေးယူရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်း အခြေတကျနေထိုင်ကြောင်းနှင့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပူးတွဲတင်ပြရမည်။

(ဂ) မိမိချေးယူခဲ့သော ချေးငွေအတွက် သတ်မှတ်ထားသည့် အတိုးကို အသေးစားငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူထံ လစဉ်ပေးဆပ်ရမည်။

(ဃ) အသေးစားငွေချေးလိုင်စင်ရရှိသူအား တစ်နှစ်ပြည့်သည့်အချိန်တွင် ပေးရန်ကျန်ရှိသော အတိုးရောအရင်းပါ ပေးဆပ်ရမည်။ ထပ်မံချေးယူလိုပါက ငွေချေးကတိစာချုပ်အသစ် ချုပ်ဆိုပြီးချေးယူနိုင်သည်။

အခန်း (၉)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၀။ ကော်မတီသည် လိုင်စင်ရရှိသူက ဤဥပဒေအခန်း ၇ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် လျှင် လိုင်စင်ရရှိသူအား အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

(က) သတိပေးခြင်း၊

(ခ) ဒဏ်ကြေးပေးဆောင်စေခြင်း၊

(ဂ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်သက်တမ်းကို ကာလကန့်သတ်ချက်ဖြင့် ရပ်စဲခြင်း၊

(ဃ) လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ဖျက်သိမ်းခြင်း။

၂၁။ ပုဒ်မ ၂၀ အရ အရေးယူခံရသည့် လိုင်စင်ရရှိသူတစ်ဦးဦးသည် ကော်မတီ၏ ရှေ့မှောက်တွင် ဖြေရှင်း တင်ပြခွင့် အပြည့်အဝရရှိစေရမည်။

အခန်း (၁၀)

အယူခံခြင်း

၂၂။ ဤဥပဒေ အခန်း ၉ အရ ကော်မတီက ချမှတ်သောစီမံခန့်ခွဲရေးဆိုင်ရာ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သော လိုင်စင်ရငွေချေးသူသည် အဆိုပါအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း အစိုးရအဖွဲ့ထံ အယူခံဝင်နိုင်သည်။

၂၃။ အစိုးရအဖွဲ့သည် ကော်မတီက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

၂၄။ အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း (၁၁)

လိုင်စင်သက်တမ်း၊ လိုင်စင်ကြေး၊ ဒဏ်ကြေး၊ သက်တမ်းတိုးမြှင့်ခြင်း၊ လိုင်စင်သက်တမ်း တိုးမြှင့်ကြေး

၂၅။ ကော်မတီသည် လိုင်စင်သက်တမ်းကို ၃ နှစ်သတ်မှတ်ရမည်။

<ပြင်ဆင် 10.04.2017>

၂၆။ ကော်မတီသည် အသေးစားငွေချေးလုပ်ငန်းလိုင်စင်ကြေး၊ လိုင်စင်သက်တမ်းတိုးမြှင့်ကြေးနှင့် ဒဏ်ကြေးတို့ကို သတ်မှတ်ရမည်။

<ပြင်ဆင် 10.04.2017>

၂၇။ ကော်မတီသည် အသေးစားငွေချေးလုပ်ငန်းလိုင်စင် နှင့်စပ်လျဉ်း၍ လိုင်စင်ကြေး၊ လိုင်စင် သက်တမ်းတိုးမြှင့်ကြေးနှင့် ဒဏ်ကြေးတို့ကို လိုအပ်သလို ပြင်ဆင် ပြောင်းလဲသတ်မှတ်နိုင်သည်။

<ပြင်ဆင် 10.04.2017>

၂၈။ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်း တိုးမြှင့်လိုပါက လိုင်စင်သက်တမ်း မကုန်ဆုံးမီ အနည်းဆုံး (၄၅) ရက် ကြိုတင်၍ဦးစီးဌာနမှတစ်ဆင့် ကော်မတီသို့ လျှောက်ထားရမည်။

<ပြင်ဆင် 10.04.2017>

၂၉။ ဦးစီးဌာနသည် လိုင်စင်ရရှိသူ၏ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း မိမိ၏ သဘောထားမှတ်ချက်ဖြင့် ကော်မတီသို့ တင်ပြရမည်။

၃၀။ ကော်မတီသည် ဦးစီးဌာန၏ သဘောထားမှတ်ချက်ဖြင့် တင်ပြလာသော လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန်လျှောက်လွှာကို စိစစ်ပြီး ရက်ပေါင်း (၃၀) အတွင်း လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

<ပြင်ဆင် 10.04.2017>

အခန်း (၁၂) တားမြစ်ချက်များ

၃၁။ မည်သူမဆို-

(က) လုပ်ငန်းလိုင်စင်မရှိဘဲ အသေးစားငွေချေးလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

(ခ) လုပ်ငန်းလိုင်စင်သက်တမ်းကျော်လွန်ပြီး သက်တမ်းတိုးမြှင့်ခြင်းမပြုဘဲ အသေးစား ငွေချေးလုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။

၃၂။ မည်သည့်ငွေချေးယူသူမျှ-

(က) ဤဥပဒေအရ ငွေချေးယူသူသည် အသေးစားငွေချေးလုပ်ငန်း လိုင်စင်ရရှိသူထံမှ ငွေချေးယူပြီး နောက် သတ်မှတ်ထားသည့် အတိုးငွေကို တစ်ဆက်တစ်စပ်တည်းခြောက်လထက်ပို၍ ပေးဆပ်ရန် ပျက်ကွက်ခြင်းမပြုရ။

(ခ) ဤဥပဒေအရ ငွေချေးယူသူသည် အသေးစားငွေချေးလုပ်ငန်း လိုင်စင်ရရှိသူထံမှ ငွေချေးယူပြီး နောက်တစ်နှစ်ပြည့်သောအချိန်တွင် ပေးရန်ကျန်ရှိသော အတိုးရော အရင်းပါ ပေးဆပ်ရန်ပျက်ကွက်ခြင်း မပြုရ။

၃၃။ မည်သည့်လုပ်ငန်းလိုင်စင်ရရှိသူမျှ ကော်မတီ၏ ခွင့်ပြုချက်မရရှိလျှင်-

(က) လုပ်ငန်းတည်နေရာပြောင်းရွှေ့လုပ်ကိုင်ခြင်းမပြုရ။

(ခ) လုပ်ငန်းလိုင်စင်ကို တစ်ဆင့်ငှားရမ်းခြင်း သို့မဟုတ် အခြားနည်းဖြင့် လွှဲပြောင်းလုပ်ကိုင်စေခြင်း မပြုရ။

အခန်း (၁၃)

ပြစ်မှုနှင့်ပြစ်ဒဏ်များ

၃၄။ မည်သူမဆို ပုဒ်မ ၃၁ ပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကိုခြောက်လ ကထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

<ပြင်ဆင် 10.04.2017>

၃၅။ မည်သူမဆို ပုဒ်မ ၃၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကိုအနည်း ဆုံး ထောင်ဒဏ်တစ်လမှ အများဆုံး ထောင်ဒဏ်ခြောက်လအထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၃၆။ မည်သူမဆို ပုဒ်မ ၃၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူကို
ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

<ပြင်ဆင် 10.04.2017>

အခန်း (၁၄)

အထွေထွေ

- ၃၇။ အသေးစားငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူသည် ကိုယ်ပိုင်လုပ်ငန်းအမည်၊ ကိုယ်ပိုင်တံဆိပ်၊ စဉ်ဆက်မပြတ်ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိသည်။
- ၃၈။ ဤဥပဒေအရ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်သာ သက်ဆိုင်စေရမည်။
- ၃၉။ အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူသည် အခွန်စည်းကြပ်မှုနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။
- ၄၀။ ပုဒ်မ ၃၄ နှင့် ပုဒ်မ ၃၆ အရ တရားစွဲဆိုသော ပြစ်မှုများကိုတိုင်းဒေသကြီး ဦးစီးဌာနမှူးကဖြစ်စေ ၎င်းကလွှဲအပ်သော အရာရှိကဖြစ်စေ သက်ဆိုင်ရာတရားရုံးတွင် တရားလိုအဖြစ် ဦးတိုက်လျှောက်ထားတရားစွဲဆိုရမည်။
- ၄၁။ ပုဒ်မ ၃၅ အရ တရားစွဲဆိုသော ပြစ်မှုများကို အသေးစားငွေချေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူကဖြစ်စေ၊ ၎င်းကတရားဝင်လွှဲအပ်သော ကိုယ်စားလှယ်ကဖြစ်စေ သက်ဆိုင်ရာတရားရုံးတွင် တရားလိုအဖြစ် ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင်သည်။
- ၄၂။ ဤဥပဒေအရ တရားစွဲဆိုသော ပြစ်မှုများနှင့်စပ်လျဉ်း၍ တရားလိုက ကျေနပ်လျှင် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ကျေအေးခွင့်ရှိသည်။
- ၄၃။ ဤဥပဒေမပြဋ္ဌာန်းမီက တိုင်းဒေသကြီးအတွင်း အသေးစားငွေချေးလုပ်ငန်း လုပ်ကိုင်လျက်ရှိသူ သည် အသေးစားငွေချေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ သုံးလ အတွင်း ဤဥပဒေပါသတ်မှတ်ချက်များနှင့်အညီ လိုင်စင်လျှောက်ထားရမည်။
- ၄၄။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
- (က) ကော်မတီသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
 - (ခ) ဦးစီးဌာနသည် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ကော်မတီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သာအေး

ဝန်ကြီးချုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့